

တရားကျင့်ရာ၌ မထားရသည့် ရည်ရွယ်ချက်များ

(၁) နေတူဟန်တွင် = လျှော့စွာ ဖွဲ့ခြင်း

(၂) နေလဟန်တွင် = လျှော့စွာ ဖိတ်ကြား ဖြစ် / လျှော့စွာ ဖြေဆိုခြင်း

(၃) လာဘသတ္တရသိလောကနိသံသတွင် = ပစ္စည်းတွေ ပေါ်မှာ ဖြစ်  
လျှော့စွာ လေးစားခြင်း ထင်ရှားကျော်ကြားခြင်း

(၄) တုတ်ဝါဒပုဏ္ဏနိသံသတွင် = အပြစ်ပေးမှု ကင်း ဖြစ်

(၅) တုတ် မဲ ရှေး ဇာနည် = ကိုယ်ကျင့် မှု ကို လျှော့စွာ သိခြင်း

မေတ္တာစရိယသုတ်၊ ဇာ၊ ၁၊ ၂၃၄ (စတုဏ္ဏနိယတ်)

တရားကျင့်သူ၏ ဖွဲ့စည်းပုံ (၅) ပါး

၁။ သဒ္ဓေါ = ယုံကြည်မှု      ၂။ နပေါဗ္ဗာဓိ = ကျန်းမာရေး ကောင်းခြင်း

၃။ အသဋ္ဌော = ရှိထားမှု      ၄။ အာရဒ္ဓဝီရိယော = သမ္မုတိနှင့်လုံ့လရှိခြင်း

၅။ ပညာဝါ = အခြေအမြောက်ကို သိမြင်သော ဉာဏ်ဖြစ်ခြင်း

၅-မောဓိရာဇေကရသုတ်၊ မ၊ ၂၊ ၂၉၈ (၄-ရာဇဝင်)

မီး (၁၁) မျိုး

၁။ ရာဂမီး    ၂။ ဒေါသမီး    ၃။ မောဟမီး    ၄။ မုလကမိဓံ အကြောင်းမီး (၃) မျိုး

၄။ အတိမီး    ၅။ ဇရာမီး    ၆။ မရုဏမီး

၇။ သောကမီး    ၈။ ပရိဗေဝမီး    ၉။ နန္ဒကမီး    ၁၀။ ဇေါမနဿမီး    ၁၁။ ဥပါယာသမီး

နောက် (၈) မျိုးသည် အကျိုးမီး၊    ထို (၈) မျိုးတွင်

အတိမီး၊ ဇရာမီး၊ မရုဏမီး (၃) မျိုးသည် အကြောင်းမီး

ကျန် (၅) မျိုးသည် အကျိုးမီး